

ENGLISH	TRANSLITERATION (TARGET LANGUAGE)
We are leading a convoy through this area.	dee ay ree yaa go sit tah kar tan neh phyah Khaw thwar meh (ဒီဇရီယာ ကို စစ်တပ်ကားတန်း နဲ့ ဖြတ်ခေါ် သွားမယ်)
We are responsible for the security of the convoy.	sit tah kar tan lon choneyey a tweek naa do taa woon Khan ba deh (စစ်တပ်ကားတန်း လုံခြုံရေးအတွက် ငါတို့ တာဝန် ခံပါတယ်)
We must conduct safety inspections on all the vehicles.	maw taw yin daayn yey lon chon yey a tweek naa do sit sey ya meh (မော်တော်ယာဉ်တိုင်းရဲ့ လုံခြုံရေးအတွက် ငါတို့ စစ်ဆေးရမယ်)
We must drive the convoy through this intersection.	naa do sit kar tan go dee lan son ga ney phyah mawn thwar meh (ငါတို့ စစ်ကားတန်းကို ဒီလမ်းဆုံကနေ ဖြတ်မောင်း သွားမယ်)
We are escorting the convoy.	naa do sit tah kar tan go a sawk a jah cha tar deh (ငါတို့ စစ်တပ်ကားတန်းကို အစောင့်အကြပ် ချထားတယ်)
We must seek an alternate route.	naa do ga char lan jan go shaa jee ya meh (ငါတို့ တခြားလမ်းကြောင်းကို ရှာကြည့်ရမယ်)
We will use tanks to detonate mines.	naa do tint kar myar thon pyee maayn myar go phawk Khweh pyit ya meh (ငါတို့ တင်ကားများ သုံးပြီး မိုင်းများ ကို ဖောက်ခွဲပစ်ရမယ်)
Snipers may fire on convoys in this area.	sit tah kar tan go dee ay ree yaa hma lik phyawk tey nah ta mar dwey ga pyit chin pyit layt meh (စစ်တပ်ကားတန်းကို ဒီဇရီယာ မှာ လက်ဖြောင့် သေနတ်သမား တွေက ပစ်ချင်ပစ်လိမ့်မယ်)
Unexploded ordnance may be planted in the road.	ma pawk kweh deh a myawk san dwey lan hma cha tar gawn cha tar layt meh (မပေါက်ကွဲတဲ့ အမြောက်ဆံတွေ လမ်းမှာ ချထား ကောင်း ချထားလိမ့်မယ်)
The convoy will continue when the ambush is	chon Kho taayt Khaayt hmo awk ka ney sit tah

suppressed.	kar tan ga sek thwar layt meh (ချုံခိုတိုက်ခိုက်မှု အောက်ကနေ စစ်တပ်ကားတန်းက ဆက်သွားလိမ့်မယ်)
Is there a bridge to cross the river?	myit go phyah deh ta dar shee lar? (မြစ်ကိုဖြတ်တဲ့ တံတားရှိလား?)
Will this bridge support heavy vehicles?	dee ta dar haa ley deh maw taw yin myar go Khan naayn lar? (ဒီတံတားဟာ လေးတဲ့ မော်တော်ယာဉ်များကို ခံနိုင်လား?)
Does this road lead through any towns?	dee lan haa myo dwey go phyah thwar lar? (ဒီလမ်းဟာ မြို့တွေကို ဖြတ်သွားလား?)
Does this road lead through heavy traffic areas?	dee lan haa a thwar a laa myar deh ay ree yaa go oo tee phyah jaw thwar lar? (ဒီလမ်းဟာ အသွားအလာများတဲ့ ဧရိယာကို ဦးတည်ဖြတ်ကျော်သွားလား?)
Are there friendly units in this area?	dee ay ree yaa hma ma haa mayt yo nit dwey shee lar? (ဒီဧရိယာမှာ မဟာမိတ် ယူနစ်တွေ ရှိလား?)
Was enemy activity reported in this area?	dee ay ree yaa hma yan tho hlot shar hmo dwey shee daa ta din po tar lar? (ဒီဧရိယာမှာ ရန်သူ လှုပ်ရှားမှုတွေရှိတာ သတင်းပို့ ထားလား?)
Are there checkpoints on this road?	dee lan paw hma sit sey deh ney yaa myar shee lar? (ဒီလမ်းပေါ်မှာ စစ်ဆေးတဲ့နေရာများ ရှိလား?)
Is there a site to refuel?	lawn saa see phyey pho ney yaa shee lar? (လောင်စာဆီ ဖြည့်ဖို့ နေရာ ရှိလား?)
Are there areas to take cover?	a kaa a kweh yo meh ay ree yaa shee lar? (အကာအကွယ်ယူမဲ့ ဧရိယာ ရှိလား?)
We need assistance.	naa do a htawk a ko lo deh (ငါတို့ အထောက်အကူ လိုတယ်)
Look out for booby traps in the area.	dee ay ree yaa teh ga htawn chawk dwey go ta de pyoo ba (ဒီဧရိယာထဲက ထောင်ချောက်တွေကို သတိပြုပါ)

Do not drive on the shoulder of the road.

lan yeh a soon paw ga ma mawn ya

(လမ်းရဲ့ အစွန်းပေါ်က မမောင်းရ)

Follow the vehicle in front of you.

shwy ga maw taw yin nawk laayt ba

(ရှေ့က မော်တော်ယာဉ်နောက်လိုက်ပါ)